

သလာဖုံး က၊ <th-la phon:> = သလာကပ်
 သလာဖြူ န၊ <th-l-byu> 【医】白内障
 သလာလွှမ်း က၊ <th-la hlwan:> = သလာကပ်
 သလာ I က၊ <th-la:> 逛，游荡；来回溜达； ဘယ်သွား
 ပြီးလမ်း ~ နေတုန်း။ 你到哪儿去逛了？ II ဝ၊ <th-la:> (动
 词后用的结尾语)“吗”或“呢”； ကျောင်းသူကျောင်းသား
 များ ~ ။ 学生多吗？ / ဒီလိုရေးရ ~ ။ ဟိုလိုရေးရ ~ ။ 该
 这样写呢还是该那样写？ / သဘောတူ ~ မတူဘူးလား။ 同
 意不同意？
 သလူ န၊ <th-lu> 【植】一种棕榈 Licuala peltata
 သလေ ဝ၊ <dh-lei'> = သလေ
 သလေ ဝ၊ <dh-lei> 放在动词后，说明愿望或事实时用的
 语气助词； လွမ်း ~ ။ 真怀念呵！ / ကောင်း ~ 真好呵！
 သလေး I န၊ <th-lei:> ①(古)幼小之物； လိပ်ငယ် ~ 小小
 的乌龟 ②缅甸产一种优质晚稻，壳稍红，味香 II ဝ၊
 <th-lei:> = သလေ
 သလေးကောက်ကြိုး န၊ <th-lei: kaut kyi:> = သလေးစပါး
 သလေးစပါး န၊ <th-lei: z-ba:> 缅甸产的一种晚稻
 သလေးမုယော န၊ <th-lei: m-yaw:> 一种大麦
 သလဲသလွင်း / သလည့်သလွင်း န၊ <th-le' th-lwin:> (古) 相
 互联系在一起，混杂在一起
 သလဲ I န၊ <th-le:> ①沙子 ②【植】石榴； ~ ဓေ 石榴籽 /
 ~ သီး 石榴 Punica Granatum II ဝ၊ <th-le:> 疑问句
 的结尾语“呢？”； ဘယ်သွား ~ ။ 上哪儿去呢？
 သလော ဝ၊ <th-law:> (书)疑问句的结尾语“吗？”
 သလို သ၊ <th-lo> 用于动词后，意为“象……那样”；
 ငါပြော ~ လုပ်ပါ။ 照我说的做吧！ / မြှော်မှန်း ~ အကျိုးမ
 သက်ရောက်ခဲ့ပေ။ 事与愿违。
 သလိုလို ဝ၊ <th-lo lo> 似乎，仿佛，好像； သဘောကျ ~ သ
 ဘောမကျ ~ ဖြစ်နေတယ်။ 似乎中意又似乎不中意。
 သလုံး န၊ <th-lon:> 小腿
 သလုံးပြင်းခေါင်း န၊ <th-lon: myin: gaun:> 小腿
 သလုံးမွှေး န၊ <th-lon: mwei:> (罕) 棕色中夹杂着灰色
 或白色
 သလုံးခိုး န၊ <th-lon: yo:> 小腿骨
 သလုံးသား န၊ <th-lon: dha:> 腿肚子
 သလောက် ဝ၊ <th-laut> 用于形容词、动词后 ①表示两
 种事物之间性质、数量、程度相同，意为“如同…
 一样…”； သူပြော ~ တော့မဆိုသေးပါ။ 还不像他说的那
 样坏。②表示两种事物之间性质、数量、程度相反，意为
 “与…相反…”； အပြောလွယ် ~ လက်တွေ့တွင်ပြဿနာပေါင်း
 များပြားသည်။ 说得很容易，实际上问题却很多。③用于
 否定句，意为“几乎(不)(没有)…”； မရှိ ~ ဖြစ်နေတယ်။
 几乎没有了。 / မပတ်တာကြာလှပြီ၊ ဒါကြောင့်အားလုံးမပတ်တတ်

~ ဖြစ်နေပြီ။ 很久不读了，所以好象全都不会读了。
 သလင်း န၊ <th-lin:> ①水晶 ②场，平坦的地方 ③(古)一
 种细布
 သလင်းကျောက် န၊ <th-lin: kyaut> 石英岩，石英石
 သလင်းတောင် န၊ <th-lin: daun> 建筑物上一种呈缅甸文字
 母状的花纹
 သလင်းတောင်စိပ် န၊ <th-lin: daun zeit> 建筑物上一种呈
 缅甸文字母状的花纹
 သလင်းတောင်ပြည့် န၊ <th-in: daun byi'> 建筑物上一种呈
 缅甸文字母状的花纹
 သလင်းရတည် န၊ <th-lin: y-hte> (古)一种细布
 သလင်းဝါ န၊ <th-lin: wa> 【矿】黄水晶
 သလည်း န၊ <th-le:> 【植】石榴，也写做 သလဲ
 သလပ် က၊ <th-lat> (把物品)置于通风处； လေ ~ သွား
 တယ်။ 风干了。 / လေ ~ တားသည်။ 把东西风干。
 သလိပ် န၊ <th-leit> 痰
 သလိပ်ကင်း န၊ <th-leit kin:> 无痰
 သလိပ်ကပ် န၊ <th-leit kat> 有痰
 သလိပ်ခဲ န၊ <th-leit khe:> 痰块
 သလိပ်ခတ် က၊ <th-leit khat> 咯痰
 သလိပ်ဆန် က၊ <th-leit hsan> 生痰
 သလိပ်တောင်း က၊ <th-leit taun:> 非常想吃酸的东西
 သလိပ်တ က၊ <th-leit hta'> 生痰
 သလိပ်နာ န၊ <th-leit na> 多痰症
 သလိပ်ပိုင်း န၊ <th-leit pain:> (缅甸) 痰盛易发病的阶段
 (指从出生到十八周岁这段年龄)
 သလိပ်ပျဉ် န၊ <th-leit pyin> = သလိပ်ခဲ
 သလိပ်ရှင် န၊ <th-leit shwin> 痰多； ~ ဆေး 祛痰药
 သလိပ်ဟက် က၊ <th-leit het> 咯痰，吐痰
 သလိပ်အိမ် န၊ <th-leit ein> = သလိပ်ခဲ
 သလွဲ န၊ <th-lwe:> 铅； ~ ဝင် 纯铅 / ~ ဝူ 白铅 / ~
 ဝဲ 黑铅 / ~ ရည် 铅水
 သလွတ် န၊ <th-lut> (捕象时用来引诱雄象的)雌象； ~
 ဆင် 雌象。
 သလွန် န၊ <th-lun> (帝、后用的)龙床
 သလွန်ညောင်စောင်း န၊ <th-lun nyaun zaun:> 龙床
 သလွန်း န၊ <th-lun:> (古) ①小偷 ②灾祸
 သလွန်းတနွှဲ န၊ <th-lun: tan da'> = သလွန်း ①: ~ လူတ
 လွှဲ 小偷
 သနဆရာ န၊ <th-w-na'hs-ya> 间接传授知识的老师，如：
 广播讲座等的教师
 သဝိညာဏက န၊ <tha'wein nya n-ka'> 【巴】活着的动物
 သဝေ န၊ <th-wei> 缅文符号 င 的名称
 သဝေဇျာ က၊ <th-wei gya> 团团转； ရှာလိုက်ရတာ ~ နံ့။